

မာတိကာ

၁။ တစ်ယောက်လမ်းမှ လျှောက်သွားခဲ့သူများ ပေးခဲ့သော ဘဝတန်ဖိုးအမြင်	၁
၂။ ဘဝတန်ဖိုးအမြင် မျှဝေခြင်း	၉
၃။ ဆင်းရဲဘေးမှဝေးအောင် မည်သူသည် တတ်နိုင်သနည်း	၁၇
၄။ သံသရာဘေးမှ ကင်းဝေးအောင် တရားသိဖို့ ရှိဖို့	၂၅
၅။ အနေကဇာတင် ဥဒါန်းဂါထာတော်ကြီးကို ဖတ်ရှုရန်ပြင်ဆင်ခြင်း	၃၂
၆။ လူဖြစ်ရကျိုး နပ်ဖို့	၃၈
၇။ ဆင်းရဲနှင့် ငရဲကင်းအောင်	၄၅
၈။ တပ်မက်စွဲလမ်းမှု သုံးပါး၏ အကျဉ်းသားဘဝ	၅၂
၉။ ဆင်းရဲရှစ်ပါး	၅၈
၁၀။ သီလ သမာဓိ ပညာ	၆၆
၁၁။ နိဗ္ဗာန်	၇၂
၁၂။ ဓမ္မစကြာမှ အနတ္တ လက္ခဏာသို့	၇၈

၁၃။ မိမိမပြုပြင် မဖန်တီးနိုင်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် မိမိဖန်တီးနေသော လောဘ၊ ဒေါသ၊ မောဟ	၈၄
၁၄။ မိမိအတွက် မိမိသည်သာ	၉၁
၁၅။ မိမိပြုသမျှ မိမိခံစားရလိမ့်မည်	၉၈
၁၆။ ဗုဒ္ဓ၏ နောက်ဆုံးဩဝါဒ	၁၀၄
၁၇။ ပဋိစ္စ သမုပ္ပါဒ် တရားအစဉ် သင်ယူခြင်း	၁၀၉
၁၈။ မဟာသတိပဋ္ဌာန်- ရုပ်နှင့်နာမ်အား မပြတ်စောင့်ကြည့်ခြင်း	၁၁၅
၁၉။ ဗောဓိပက္ခိယ- ဉာဏ်အလင်းရစေသော အကြောင်းတရား ၃၇ ပါး	၁၂၁
၂၀။ ယခုဘဝ၌ပင် နိဗ္ဗာန် အလိုရှိသူတို့ အားထုတ်သင့်သောတရား	၁၂၇
၂၁။ မျက်မှောက် နိဗ္ဗာန် (ဒိဋ္ဌဓမ္မ နိဗ္ဗာန်)	၁၃၅
၂၂။ ကျနေခြည်နှင့် နာရီများစွာ	၁၄၀
၂၃။ ကျွန်ုပ် ဆုတောင်း	၁၄၆
၂၄။ အနတ္တလက္ခဏာသုတ်တော်	၁၅၃
၂၅။ လေးပါးတရား	၁၅၉
၂၆။ လေးပါး အဂတိ	၁၆၅
၂၇။ သမ္မုတိနတ်နှင့် ဒေသန္တရနတ်များ	၁၇၀
၂၈။ နမော တဿနှင့် ပု၊ ဒိ၊ အာ	၁၇၆
၂၉။ လူ	၁၈၀
၃၀။ ခန္ဓာဝန်	၁၈၇
၃၁။ သံသရာ	၁၉၂
၃၂။ သံသရာ(၂)	၂၀၁

၃၃။ သံသရာ(၃)	၂၀၆
၃၄။ မိမိနှင့် မိမိကိုယ်သာ	၂၁၁
၃၅။ သုံးပါးကိုယ်ကျင့်	၂၁၈
၃၆။ ကံသာလျှင် မိမိဥစ္စာ ရှိသည်အဖြစ်?	၂၂၃
၃၇။ သုံးပုံပိဋကနှင့် အဘိဓမ္မ	၂၃၂
၃၈။ အမုန်းတရား၊ အကြောက်တရားသည် မေတ္တာကို ဥပေက္ခာပြု၏	၂၃၇
၃၉။ အလင်းမြင်ရ တစ်ခဏမှ	၂၄၂
၄၀။ မျက်မှောက် နိဗ္ဗာန်	၂၄၄
၄၁။ လေးပါး ဩယာ တေဘုမ္မာ	၂၄၇
၄၂။ ခန္ဓာဝန်	၂၅၀
၄၃။ နားလည်မှု+ သဟဇာတ=ငြိမ်းချမ်းရေး	၂၅၂
၄၄။ ၇၀ ကျော်မှရေးသော ကဗျာများ	၂၅၄
၄၅။ ၇၀ ကျော်မှရေးသော ကဗျာများ (၂)	၂၆၅
၄၆။ ၇၀ ကျော်မှရေးသော ကဗျာများ (၃)	၂၇၄
၄၇။ ၇၀ ကျော်မှရေးသော ကဗျာများ (၄)	၂၈၆